


အဟာရ မျှတသည့် ကျွန်ုပ်၏ ပန်ကန် - အာရု ယဉ်ကျေးမှု (မြန်မာ)

(BURMESE)



- 🍊 အသီးအနှံ တဝက် (ဥပမာ။ ။ သီးစုံဟင်း၊ အရွက်စုံကြော်)
- 🍗 အသား လေးပုံတပုံ (ဥပမာ။ ။ ကြက်သား)
- 🍷 ကဆီဓါတ် လေးပုံတပုံ (ဥပမာ။ ထမင်းဖြူ)